

• ၂ ပြောသောကောသလ်သုတ် ပဉ္စမေဝ ၆ ၇ နိဗ္ဗာနာ ၇

• ကမ္မေဝိဒေသုတ္တံ ၇ ၇၆၈









နိဗ္ဗာန်သောတရားတော်  
ဗျူဟာတော်တော်တော်တော်  
တော်တော်တော်တော်  
တော်တော်တော်တော်  
တော်တော်တော်တော်  
တော်တော်တော်တော်  
တော်တော်တော်တော်  
တော်တော်တော်တော်



包

ကောလိန္ဒဝိဇ္ဇာမဂ္ဂဗျူဟယောဂ်ဗျူဟဇေဇေ

သုတေသနသတ်မှတ်ချက်

အသံသရာတို့၌

[illegible]

1825

၇။ အကယ်၍ နတ်တို့သည် မြေအောက်သို့ ကျဆင်းခဲ့ပါက

[illegible]

သည့်အခါ၌လည်းကောင်း၊ အခြားအခါ၌လည်းကောင်း၊ အသံအသွယ်အတိုင်းအတိုင်း

[illegible]

*[Faint handwritten text at the bottom of the page]*

ក្នុងខែបុស្សឆ្នាំ...

...  
...  
...

ॐ नमो भगवते वासुदेवाय ॥ १ ॥  
 ॐ नमो भगवते वासुदेवाय ॥ २ ॥

[illegible]

၈၄၅၂၃၆၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂



សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ

សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ

សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ  
សូមអរគុណ



မှပီဒါ      ၊    ဝံ    ၊    ပြေပြေသာယာယော    ၀၀

१ २ ३ ४ ५ ६ ७ ८ ९ १० ११ १२ १३ १४ १५ १६ १७ १८ १९ २० २१ २२ २३ २४ २५ २६ २७ २८ २९ ३० ३१ ३२ ३३ ३४ ३५ ३६ ३७ ३८ ३९ ४० ४१ ४२ ४३ ४४ ४५ ४६ ४७ ४८ ४९ ५० ५१ ५२ ५३ ५४ ५५ ५६ ५७ ५८ ५९ ६० ६१ ६२ ६३ ६४ ६५ ६६ ६७ ६८ ६९ ७० ७१ ७२ ७३ ७४ ७५ ७६ ७७ ७८ ७९ ८० ८१ ८२ ८३ ८४ ८५ ८६ ८७ ८८ ८९ ९० ९१ ९२ ९३ ९४ ९५ ९६ ९७ ९८ ९९ १००

ယ ၁၄ နာမိ ၁၇ ဓာရိယ ၁၈

१५०९२३४५६७८९१०१११२१३१४१५१६१७१८१९२०२१२२२३२४२५२६२७२८२९३०३१३२३३३४३५३६३७३८३९४०४१४२४३४४४५४६४७४८४९५०५१५२५३५४५५५६५७५८५९६०६१६२६३६४६५६६६७६८६९७०७१७२७३७४७५७६७७७८७९८०८१८२८३८४८५८६८७८८८९९०९१९२९३९४९५९६९७९८९९

1867

ယ ၁၆ ဟာဗီ ဧကေသေသိမ္မါဒါယေသေသိမ္မာယ

ငါတို့လေးယောက်: ဝံ့ ဟ ဝံ့ ရွှေကျယ်

[illegible]

စံကုဒ် ၁၂၇၅ ခုနှစ်တွင် ရှေးဟောင်းအမွေရရှိခဲ့သော

Handwritten text in a cursive script, likely a signature or name, appearing on the right side of the page.

ក្នុងប្រាសាទក្នុងឡើងនូវសោយភាពប្រាសាទប្រាសាទ

အသံသယသွေးသွေး၊ အသံသယသွေးသွေး၊

๑ ๑ ๑ ๑

विष्णुर्विश्वेश्वरः ॥ १ ॥

11700000 9 99 9 1865



၁၂၃ ၁၂၄ ၁၂၅

၁၂၆ ၁၂၇ ၁၂၈

၁၂၉ ၁၃၀ ၁၃၁

၁၃၂ ၁၃၃ ၁၃၄

၁၃၅ ၁၃၆ ၁၃၇

၁၃၈ ၁၃၉ ၁၄၀

၁၄၁ ၁၄၂ ၁၄၃

၁၄၄ ၁၄၅ ၁၄၆

၁၄၇ ၁၄၈ ၁၄၉

၁၅၀ ၁၅၁ ၁၅၂

၁၅၃ ၁၅၄ ၁၅၅

၁၅၆ ၁၅၇ ၁၅၈

၁၅၉ ၁၆၀ ၁၆၁

၁၆၂ ၁၆၃ ၁၆၄

၁၆၅ ၁၆၆ ၁၆၇

၁၆၈ ၁၆၉ ၁၇၀

၁၇၁ ၁၇၂ ၁၇၃

၁၇၄ ၁၇၅ ၁၇၆

၁၇၇ ၁၇၈ ၁၇၉

၁၈၀ ၁၈၁ ၁၈၂



သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို

သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို

သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို  
သောတရားတော်တို့ကို



Handwritten Burmese text on a palm leaf manuscript, featuring multiple columns of script in a traditional style.



[illegible]







Handwritten marginal note in blue ink on the left edge.

Main body of handwritten text in Burmese script, arranged in approximately 10 horizontal lines. The script is dark brown/black ink on aged, yellowish paper. Some characters are written in blue ink, likely for emphasis or as a correction. The text appears to be a historical record or a list of items.

Vertical handwritten notes on the right margin, including a small table-like structure with multiple entries.

|            |     |
|------------|-----|
| မောင်မောင် | ... |
| ...        | ... |
| ...        | ... |
| ...        | ... |
| ...        | ... |







Handwritten Burmese text on a palm leaf manuscript, featuring multiple columns of script and several small circular holes for binding.









ကံကောလံ၊ ဗုဒ္ဓာသိဘာဝံ၊ သာသနံ၊  
 ဝေဠာသောနုကော၊ ဝေဠာသောနုကော၊  
 ဝေဠာသောနုကော၊ ဝေဠာသောနုကော၊  
 ဝေဠာသောနုကော၊ ဝေဠာသောနုကော၊  
 ဝေဠာသောနုကော၊ ဝေဠာသောနုကော၊  
 ဝေဠာသောနုကော၊ ဝေဠာသောနုကော၊

[illegible]

ကောသလသမ္ဘာတေသနာတရားတော်  
 သမ္ဘာတေသနာတရားတော် ၁ ၁၁ ၇  
 ကောသလသမ္ဘာတေသနာတရားတော်  
 ကောသလသမ္ဘာတေသနာတရားတော်  
 ကောသလသမ္ဘာတေသနာတရားတော်



អរហន្ត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ

តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ

តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ  
តាមត្រៃតាមសម្ភារៈ